

အတာတက် ကာ <a-ta tet> 缅历年已过, 泼水节已过: ~ ပြီးနောက်တရက်သည်နှစ်ခုနှင့်တရက်နေဖြစ်သည်။ 过了泼水节后的第一天就是缅历元旦。

အတာ၌ နါ <a- ta nei> 缅历过年, 即泼水节

အတာပြား: ကာ <a- ta pyaun:> 过年

အတာ၌ နါ <a- ta yei> 泼水节时互相泼的水: ~ သဘင်
泼水节

အတာရက် နါ <a- ta yet> 缅甸过年, 缅历泼水节

အတာသာင် နါ <a- ta dh- bin> 泼水节, 缅历新年

အတာသုံး နါ <a- ta thin:> = အတာသား:

အတာအဝ်း နါ <a- ta a- wun:> 范围, 大小, 尺寸: ပိုက်း
~ အားပြိုင်းယူလောက်ရှိပါသလဲ။ 这场地有多大?

အတာဒိုး နါ <a-ta o:>

①过缅历新年时用的花瓶(为生日正值除夕的人插上与八字相合的花以图吉利) ②善撒娇的人

အတားအား: နါ <a-ta-
a-hsi:> ①障碍; 阻挡, 阻拦 ②障碍物, 阻隔物



အတားအား

အတားအမြှတ် နါ <a-ta: a-myit> 阻止, 禁止

အတိ ကာ <a- ti:> ①整整, 整: ခွင့်ရှုံး ~ ပေးသည်။ 整整给了三十天假。②充满, 全部: အောင် ~ ပြုးသောလျှော့: မြေး: 堆满垃圾的胡同 / မျှော်လင့်ခြင်းအပြည့်စုံမှု: သာမှု ~
充满希望和高兴 ③纯粹: ရွှေ ~ ပြီးသောစော် 纯金的佛塔

အတိဇာတသား: နါ <a- ti' za ta' tha:> 比父母更有出息的子女, 青出于蓝而胜于蓝的子女

အတိဒုက္ခာ နါ <a- ti' dout kha:> 灾难深重, 极端困苦: ~ ရောက်တယ်။ 处于水深火热之中。

အတိအကျ ကာ <a- ti' a- kya:> ①整整: လျှို့ရေ ~ မသိရ သေးပါ။ 还不确切了解是多少人口。②严格; 肯定, 确切, 具体: နည်းမွတ်ကို ~ သတ်မှတ်သည်။ 确定具体的边界。/ ~ ပြန်လည်စစ်ဆေးသည်။ 重新严格地检查。/ သူဟာကတ်သီးကတ်သတ္တတုမျိုးမဟတ်ပဲ ~ ကိုလိုလားတဲ့လူပါ။ 他不是那种苛求者而是一个要求严格的人。

အတိအလင်: ကာ <a- ti' a- lin:> = အတည်အလင်:

အတိ နါ <a-ti> (古)哪种: ~ လူတော်း: 是哪个人呢? / ~ မှု = အာယ်မှု / အပြစ် ~ ဘို့ရှိသနာ်း: 有什么坏处呢?

အတိတေ နါ <a-ti dei> 很久, 很久以前: ကျိုး ~ ကတည်းက
很久以前, 自古

အတိယျှေး နာ <a- ti hmya:> (古)多少, 多么

အတိသို့သော နာ <a- ti dho' dhaw:> = အာယ်သို့သော
အတီး နါ <a- ti:> ①演奏; 音乐: ~ သေား: 演奏者 / ~
အက 音乐与舞蹈 ②(古)从前, 昔日

အတီးအတ ကာ <a' ti: a' ta'> 愚蠢地, 愚昧地, 笨头笨脑地: ~ အမျိုးသားတိုး 一个傻乎乎的男人 / သည်လူဝိုင်းရတာ ~ နှင့်မဖြစ်ပါဘူး။ 叫这人干不行, 笨头笨脑的。

အတီးအမှတ် နါ <a- ti: a- hmout> 吹奏, 演奏

အတု နါ <a- tu:> ①仿造, 伪造, 假造 ②仿造物, 伪制品, 质品: ကွဲပြေး ~ 伪造的钞票 ③被仿效的方法、式样等: ~ မြင်ဆတ်သင်။ 见到以后进行仿效。④较量, 抗衡, 对手

အတုံး ကာ <a-tu' kho:> 仿效, 模仿, 伪造

အတုပြု ကာ <a- tu' pyu':> = အတုလုပ်

အတုမျှေး နာ <a- tu' m- shi:> 盖世无双, 独一无二, 无与伦比: ~ သောဘဏ်: 盖世无双的佛陀 / ~ ယဉ်းလုပ် 独一无二的人物(多指佛陀)

အတုမဲ့ နာ <a- tu' me:> = အတုမရှိ

အတုယူ ကာ <a- tu' yu> 学习, 仿效, 模仿

အတုယူနှင့်ခိုး ကာ <a- tu' yu ni: kho:> 模仿, 仿效, 学习 အတုရ ကာ <a- tu' ya:> 学得, 学到手: သယ်က ~ လာမျိုးမ သိဘူး။ 不知从哪儿学来的。

အတုလိုက် ကာ <a-tu' lait> 模仿, 仿效

အတုလုပ် ကာ <a-tu' lout> 伪造

အတုသင် ကာ <a-tu' thin> 学习, 仿效

အတုအပ် နါ <a- tu' a- pa:> ①仿效, 仿造品, 伪造品 ②竞赛, 较量

အတုအယောင် နါ <a- tu' a- yaun> 假的, 虚伪的; 仿造品, 伪造的

အတုအလိုင် နါ <a-tu' a-lein> 虚伪的, 冒牌货

အတု နါ <a-tu> ①相同, 相等 ②一起, 共同: ~ စားး ~ ကွဲး ~ အလုပ်လုပ်။ 同吃同住同工作。/ ပြုးချမ်းစားး ~ ယဉ်းတွေ့ရေးမှုပါးချက် 和平共处五项原则

အတုတုကဲ ကာ <a- tu d- gwa:> 一起, 一块: သုနှင့် ~ လုပ် အားပေးသည်။ 跟他一起参加义务劳动。

အတုတူ ကာ <a- tu du> ①一起, 共同: ပင်းတို့နှစ်ယောက် ~ သူးမြဲ။ 你们俩一起去。②同样, 一样: တို့ခဲ့နိုင်ခဲ့ ~ ပါပဲ။ 这支铅笔和那支一样。

အတုတူအမျှေး ကာ <a-tu du a-hmya' hmya:> 一起, 一块, 相同, 均等

အတုနေအတူစားး နါ <a-tu nei a-tu sa:> 共同生活者, 在一起生活的人, 一家人

အတုမကုံး ကာ <a- tu m- kwa> 一起, 一块儿, 不分离地

အတုမကွဲ့ ကာ <a- tu m-kwei> 一起, 不分离地

အတုအကွဲ့ ကာ <a-tu a-kwa:> 一起, 一块儿